

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

UNION BETTERMENT PARTY (UBP)

ပါတီ စည်းမျဉ်းနှင့် ဖွဲ့စည်းပုံ

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ

UNION BETTERMENT PARTY (UBP)

ပါတီ စည်းမျဉ်းနှင့် ဖွဲ့စည်းပုံ

## မာတိကာ

| စဉ် | အကြောင်းအရာ   | စာမျက်နှာ |    |
|-----|---|-----------|----|
|     |   | မှ        | ထိ |
| ၁   | နိဒါန်း   | ၁         | -  |
| ၂   | အခန်း(၁) ပါတီ၏ အမည်၊ အလံ၊ တံဆိပ် နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်  | ၂         | ၄  |
| ၃   | အခန်း(၂) ပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်<br>(ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ယုံကြည်ချက်၊ ခံယူချက်၊ မူဝါဒ နှင့် လုပ်ငန်းစဉ်)   | ၅         | ၂၃ |
| ၄   | အခန်း(၃) ပါတီစည်းမျဉ်း<br>(ပါတီဝင်အဖြစ်လက်ခံခြင်း၊ ပါတီဝင်များ၏ တာဝန်နှင့်ဝတ္တရားများ၊<br>ရပိုင်ခွင့်များ၊ လိုက်နာရမည့် စည်းကမ်းများ၊ အရေးယူခြင်း၊ ပါတီလုပ်ငန်း<br>စိစစ်ရေးနှင့် စည်းကမ်းထိန်းသိမ်းရေး) | ၂၄        | ၂၈ |
| ၅   | အခန်း(၄) ပါတီဖွဲ့စည်းပုံ  | ၂၉        | -  |
| ၆   | အခန်း(၅) အထွေထွေ  | ၃၀        | -  |

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ  
UNION BETTERMENT PARTY (UBP)

ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ

**နိဒါန်း**

၁။ ပြည်ထောင်စုမြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် တည်ငြိမ်အေးချမ်းသာယာသောနိုင်ငံ တစ်နိုင်ငံ အဖြစ် ထာဝစဉ်ရပ်တည်နိုင်စေရန် လိုအပ်နေမည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် လိုအပ်ချက်များကို တည်ဆောက်ကြရမည်ဖြစ်ပါသည်။ တိုင်းရင်းသားများ စုစည်းနေထိုင်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ဆောက်ရန်၊ ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနိုင်ငံတော် ဖြစ်တည်ပေါ်ပေါက်ရန်၊ နိုင်ငံတော်၏ စီးပွားရေး တောင့်တင်း ခိုင်မာစေရန်၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ရန်နှင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ထာဝစဉ်တည်တံ့ခိုင်မြဲနေရန် ကြိုးပမ်းရမည် ဖြစ်ပါသည်။ ပြည်သူတို့အနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဘဝလုံခြုံရေးရရှိရန်၊ ပြည်သူတို့၏ စီးပွားရေးရပ်တည်မှု ခိုင်မာလုံခြုံမှု ရှိနေရန်၊ ပြည်သူတို့၏ လူမှုစီးပွားဘဝဖြစ်သော စားဝတ်နေရေး ခိုင်မာစွာ ရပ်တည်နိုင်ရန်နှင့် ပြည်သူတို့အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ခွင့်တူညီမျှခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ ရရှိခံစား နိုင်ရန် အမှန်လိုအပ် ပါသည်။

၂။ ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့် ပြည်သူတို့ အား အထက်ပါလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကိုလုပ်ဆောင်ရန် ဆန္ဒရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည်ဟု ယုံကြည်ပါသည်။ ထိုသို့ဆောင်ရွက်ရာ၌ နိုင်ငံတော် တည်ဆောက်ရေးတွင် အတွေ့အကြုံ ရင့်ကျက်ခြင်း၊ စီမံခန့်ခွဲမှုအတွေ့အကြုံကောင်းရှိခြင်း၊ အများအကျိုးဆောင်ရွက်လိုသောစိတ်ကောင်း စေတနာကောင်း ရှိခြင်းစသည့် အရည်အချင်းကောင်းများရှိသော ခေါင်းဆောင်မှုရှိသူ၊ နောက်လိုက်ကောင်း ဖြစ်သူများနှင့် တည်ဆောက်မှသာ အောင်မြင်မည်ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်နှင့်ပြည်သူတို့အတွက် ကောင်းကျိုး ဆောင်လိုသူများပါဝင်သော ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို ဖွဲ့စည်းရန် အကြောင်းများ ဖြစ်ပေါ်လာပါသည်။

၃။ ကျွန်ုပ်တို့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် နိုင်ငံတော်ကို ကမ္ဘာ့အလယ်တွင် ထာဝစဉ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်နှင့်ပြည်သူတို့၏လိုအပ်ချက်များကို လက်တွေ့ အမှန်တကယ် ဆောင်ရွက်ပေးနိုင်မည့် အင်အားတောင့်တင်း ခိုင်မာပြီး စွမ်းဆောင်ရည်မြင့်မားသည့် ပါတီတစ်ရပ်ဖြစ်ရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ဦးဆောင်ပါဝင်မှုရှိရန် ကြိုးစားနေမည် ဖြစ်ပါသည်။

အခန်း(၁)

ပါတီ၏အမည်၊ အလံ၊ တံဆိပ်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်

ပါတီ၏အမည်

၄။ ပါတီ၏အမည်သည် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UNION BETTERMENT PARTY(UBP) ဖြစ်သည်။

ပါတီ၏အလံ

၅။ (က) ပါတီ၏အလံတွင် ခြောက်ထောင့်ကြယ်၏ အဓိပ္ပာယ်မှာ ဦးဆောင်လမ်းညွှန်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ဇွဲလုံ့လဝီရိယရှိခြင်း၊ ကြင်နာခြင်း၊ ညီညွတ်ခြင်းနှင့် မြင့်မြတ်ခြင်း ဟူသော အချက် ၆ ချက်ကို ဖော်ညွှန်းသည်။

(ခ) ပါတီအလံ၏ အလယ်ဗဟိုမှ ကြယ်ကြီးသည် ပြည်ထောင်စုကြီးကို ကိုယ်စားပြု၍ ယင်းကြယ်ကြီးကို ဝန်းရံထားသော ကြယ်ငယ် ၈ လုံးသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် အတွင်း အတူတကွပေါင်းစည်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုကြီး ၈ ခုဖြစ်သည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်နှင့် ရှမ်း တို့ကို ကိုယ်စားပြုပြီး ပြည်ထောင်စုကြီးအား ဝန်းရံလျက် ရှိခြင်းကို ဖော်ညွှန်းသည်။

(ဂ) ပါတီ၏အလံတွင်ဖော်ပြပါရှိသည့် အရောင်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အောက်ပါ အတိုင်းဖြစ်သည်-

(၁) အဝါရောင်သည် စည်းလုံးညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမြတ်ခြင်းနှင့် သာယာဝပြောခြင်း တို့ကို ဖော်ညွှန်းသည်။

(၂) အနီရောင်သည် ရဲရင့်ခြင်း၊ ပြတ်သားခြင်းနှင့် ချစ်ခင်ခြင်းတို့ကို ဖော်ညွှန်း သည်။

(၃) အနက်ရောင်သည် ကြံ့ခိုင်ခြင်း၊ စွမ်းရည်ရှိခြင်းနှင့် အောင်နိုင်ခြင်းတို့ကို ဖော်ညွှန်းသည်။

(ဃ) ပါတီအလံ၏ဖွဲ့စည်းမှုမှာ အဝါရောင်အောက်ခံပေါ်တွင် အလံ၏အလယ်ဗဟို၌ အနက် ရောင်အနားကွပ်ထားသည့် အနီရောင်ခြောက်ထောင့်ကြယ်ကြီးရှိပြီး ယင်းကြယ်ကြီးကို ဗဟိုပြု၍ အနက်ရောင်အနားကွပ်ထားသည့် အရွယ်တူ အနီရောင်ခြောက်ထောင့် ကြယ်ငယ် ၈ လုံးက ဝန်းရံတည်ရှိသည်။

( င ) ပါတီအလံ၏ စံပြုအရွယ်အစားသည် အလျား ၉ ပေ၊ အနံ ၆ ပေ၊ (အချိုးအစားအားဖြင့် ၁ : ၀.၆၇ ရှိသည့်) ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ဖြစ်သည်။ ပါတီ၏အလံအရွယ်အစား အကြီးအသေးပြုလုပ်ရာတွင် ဖော်ပြပါ အချိုးအစားအတိုင်း ကိုက်ညီရမည်။



**ပါတီ၏တံဆိပ်**

၆။ ပါတီတံဆိပ်သည် ပါတီအလံ၏ အချိုးအစားအတိုင်း ၁:၀.၆၇ ရှိသည့် ထောင့်မှန်စတုဂံ ပုံသဏ္ဍာန်ဖြစ်ပြီး ပါတီအလံ၏ အရောင်အသွေးနှင့် ဖွဲ့စည်းပါဝင်မှုအတိုင်းဖြစ်သည်။ အဝါရောင် အောက်ခံတံဆိပ်၏ အလယ်ဗဟိုအထက်နား၌ အနက်ရောင်အနားကွပ်ထားသော အနီရောင် ခြောက်ထောင့်ကြယ်ကြီးရှိသည်။ ယင်းကြယ်ကြီးကို ယင်းနှင့်ပုံစံတူ၊ အရောင်အသွေးတူ ကြယ်ငယ် ၈ လုံးက ဝန်းရံထားသည်။ ကြယ်ကြီး၏အလယ်တွင် ပါတီ၏အမည် အင်္ဂလိပ်အက္ခရာ “UBP” ဟူသော အဝါရောင်စာသားပါရှိ၍ တံဆိပ်၏အလယ်အောက်ဘက်တွင် “ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ” ဟူသော အနက်ရောင် စာသား ဖော်ပြပါရှိသည်။ တံဆိပ်ကို အနက်ရောင်ဖြင့် အနားကွပ်ထားသည်။



### ပါတီ၏ ရုံးတံဆိပ်

၇။ ပါတီ၏ ရုံးတံဆိပ်သည် အချင်း ၂ လက်မ ရှိသော စက်ဝိုင်းပုံဖြစ်၍ အောက်ပါပုံစံအတိုင်း ဖြစ်သည်။ “ဌာနချုပ်” စာသားနေရာတွင် မိမိတို့နှင့် သက်ဆိုင်သော ရုံးအမည်ကို ထည့်သွင်းဖော်ပြရန် ဖြစ်သည်။ ဗဟိုဌာနချုပ်ရုံးတံဆိပ်ကို နမူနာအဖြစ် ဖော်ပြထားသည်။



**အခန်း(၂)**

**ပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်**

**(ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ယုံကြည်ချက်၊ ခံယူချက်၊ မူဝါဒ နှင့် လုပ်ငန်းစဉ်)**

**ပါတီ၏ နိုင်ငံရေးဝါဒသဘောတရား**

၈။ ပါတီ၏ နိုင်ငံရေးဝါဒသဘောတရားမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့်ဆီလျော်လိုက်ဖက်သော ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများရရှိရေး၊
- (ခ) လွတ်လပ်၍ တရားမျှတသော ဈေးကွက်စီးပွားရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး၊
- (ဂ) တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရေးကို ဖြစ်စေသော တရားမျှတခြင်း၊ လွတ်လပ်ခြင်း နှင့် ခွင့်တူညီမျှခြင်းတို့ကို ရရှိစေရေး၊
- (ဃ) ပြည်ထောင်စုတစ်ဝန်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ခေတ်မီဖွံ့ဖြိုး တိုးတက်စေပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ ဂုဏ်သိက္ခာမြင့်မားရေး၊
- (င) ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့်အညီ လူ့အခွင့်အရေးဆိုင်ရာ ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာပြီး ကမ္ဘာ့နိုင်ငံများအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ လက်တွဲပူးပေါင်း ဆောင်ရွက်ရေး။

**ပါတီ၏ ရည်ရွယ်ချက်**

၉။ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံတော် အဖြစ်တည်ဆောက်ရန်၊ ပြည်သူတို့၏ လွတ်လပ်မှုနှင့် ဘဝလုံခြုံရေး၊ လူမှုစီးပွားဘဝလုံခြုံရေး တို့ကို ခံစားရရှိစေရန် နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အားပေးမြှင့်တင်ရန်။

**ပါတီ၏ ရည်မှန်းချက်**

၁၀။ ပါတီ၏ ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) **နိုင်ငံတော်အတွက် ရည်မှန်းချက်များ**
  - (၁) ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရမည်။
  - (၂) ဒီမိုကရေစီစနစ် ထူထောင်ရမည်။
  - (၃) တိုင်းရင်းသားသွေးစည်းညီညွတ်ရေး ရှိရမည်။
  - (၄) တောင့်တင်းခိုင်မာသော စီးပွားရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရမည်။
  - (၅) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရမည်။



( ခ ) ပြည်သူ့အတွက်ရည်မှန်းချက်များ

- (၁) တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ဘဝ တည်ငြိမ်အေးချမ်းရေးရရှိရန် ဆောင်ရွက်ရမည်။
- (၂) ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိမှုနှင့်တစ်ဦးချင်းဝင်ငွေတိုးတက်စေရမည်။
- (၃) ပြည်သူတို့၏စားဝတ်နေရေး ရပ်တည်နိုင်မှုနှင့်လူမှုစီးပွားဘဝ လုံခြုံမှုရှိစေရမည်။
- (၄) ပြည်သူတို့၏ စီးပွားရေးကောင်းမွန်ပြီး နိုင်ငံတော်၏ စီးပွားရေးဖြစ်ထွန်းပေါ်ပေါက်မှုနှင့်အတူ ဟန်ချက်ညီ လိုက်ပါနိုင်ရမည်။
- (၅) တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော အခွင့်အရေးများ ရရှိခံစားစေရမည်။

**ပါတီ၏ယုံကြည်ချက်**

၁၁။ ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် လိုအပ်ချက်များကို စိတ်ကောင်းစေတနာမှန်ဖြင့် နိုးကြားတက်ကြွစွာ ဆောင်ရွက်ခြင်းဖြင့် ရည်ရွယ်ချက်၊ရည်မှန်းချက်များ အောင်မြင်မည်ဟု ယုံကြည်သည်။

**ပါတီ၏ ခံယူချက်**

၁၂။ ကျွန်ုပ်တို့သည် နိုင်ငံတော်နှင့် ပြည်သူလူထု၏ ကောင်းကျိုးကို ဆောင်ရွက်ရန် ပေါ်ပေါက်လာသော ပါတီနှင့်ပါတီဝင်များဖြစ်သောကြောင့် ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များအောင်မြင်စေရန် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် စွမ်းအားရှိသမျှ ဖော်ထုတ်လုပ်ဆောင်ကြရမည်ဟု ခံယူသည်။

**ပါတီ၏ မူဝါဒများ**

၁၃။ ပါတီ၏မူဝါဒများမှာအောက်ပါအတိုင်းဖြစ်သည်-

- (က) **နိုင်ငံရေးမူဝါဒ။** ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဆီလျော်လိုက်ဖက်သော ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်မည်။
- (ခ) **နိုင်ငံခြားရေးမူဝါဒ။** ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်နှင့်အညီ လွတ်လပ်၍ တက်ကြွသော နိုင်ငံတကာဆက်ဆံရေးကို ကျင့်သုံးမည်။ ကမ္ဘာ့နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အသိအမှတ်ပြု အလေးထား ဆောင်ရွက်မည်။

- (ဂ) ကာကွယ်ရေးနှင့် လုံခြုံရေးမူဝါဒ။ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကိုဖြစ်ပေါ်စေသော အမျိုးသားအကျိုးစီးပွားအတွက် နိုင်ငံသားများကို ဗဟိုပြုဆောင်ရွက်မည်။
- (ဃ) ငြိမ်းချမ်းရေးမူဝါဒ။ ငြိမ်းချမ်းရေးသည် မြန်မာနိုင်ငံအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အားလျော်စွာ ပြည်ထောင်စုတစ်ဝန်းလုံးငြိမ်းချမ်းရေးရရှိရေးအတွက်အထူးအလေးထား ဆောင်ရွက်မည်။
- (င) စီးပွားရေးမူဝါဒ။ လွတ်လပ်၍တရားမျှတသော ဈေးကွက် စီးပွားရေး စနစ်ကို ကျင့်သုံးမည်။ လယ်ယာ သားငါး၊ စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍတို့ကို ဟန်ချက်ညီစွာ ဖွံ့ဖြိုးစေပြီး နိုင်ငံ့ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကအခြေခံဖြစ်သည့် စီးပွားရေးကို တိုးတက်အောင် ဆောင်ရွက်မည်။
- (စ) ပညာရေးမူဝါဒ။ နိုင်ငံသားတိုင်း ပညာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေ ရန်နှင့် တွေးခေါ်မြော်မြင် တီထွင်ဆန်းသစ်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက်မည်။
- (ဆ) ကျန်းမာရေးမူဝါဒ။ နိုင်ငံသားတိုင်း သက်ရှည်ကျန်းမာစွာဖြင့် သက်တမ်းစေ့ နေထိုင် နိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်။
- (ဇ) ယဉ်ကျေးမှုမူဝါဒ။ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများနှင့် တိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှု နှင့်ဓလေ့ထုံးတမ်းများကို ထိန်းသိမ်း မြှင့်တင်ဆောင်ရွက်မည်။
- (ဈ) တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာမူဝါဒ။ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူတို့၏ ဘဝလုံခြုံ အေးချမ်းတည်ငြိမ်ရေးတို့အတွက် တရားမျှတပြီး ပြည်သူများ လိုက်နာနိုင်သော နိုင်ငံတော်နှင့် ပြည်သူတို့၏ ကောင်းကျိုး ဖြစ်ထွန်းစေမည့် ဥပဒေများ ပြဋ္ဌာန်းပေးရေး၊ အုပ်ချုပ်ရေးတွင် ပြည်သူကို ဗဟိုပြု၍ ဥပဒေနှင့်အညီ စီမံခန့်ခွဲ ဆောင်ရွက်ရေး၊ တရားစီရင်ရေးတွင် ဥပဒေနှင့်အညီ မှန်ကန်မျှတစွာ စီရင်ဆုံးဖြတ်ရေး နှင့် ပြည်သူများပူးပေါင်းပါဝင်မှုဖြင့် မဏ္ဍိုင်အသီးသီးတို့က ဟန်ချက်ညီညီ ထိရောက် မှန်ကန်စွာ ပေါင်းစည်းအကောင်အထည် ဖော်နိုင်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်မည်။

- (ည) ဘာသာသာသနာရေးဆိုင်ရာမူဝါဒ။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို ဥပဒေနှင့်အညီ ရရှိအောင်ဆောင်ရွက်မည်။ ဗုဒ္ဓဘာသာသာသနာသည် မြန်မာနိုင်ငံ၏ လူအများစု ကိုးကွယ်ရာ ဘာသာသာသနာ ဖြစ်သည့်အတွက် ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံအောင် ဆောင်ရွက်မည်။ မည်သည့်ဘာသာဝင်မဆို နိုင်ငံသားတိုင်း၏ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ရေး၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တာဝန်ရှိသည်ဟု ခံယူဆောင်ရွက်ရမည်။
- (ဋ) တိုင်းရင်းသားရေးရာမူဝါဒ။ တိုင်းရင်းသားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားပြီး အမျိုးသား သွေးစည်းညီညွတ်ရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ခိုင်မာရေးတို့ကို ပိုမိုတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်မည်။
- (ဌ) တောင်သူလယ်သမားရေးရာမူဝါဒ။ စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်ကြသည့် တောင်သူ လယ်သမားများ၏ အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးကို လက်တွေ့ ကျကျဖော်ဆောင်မည်။
- (ဍ) အလုပ်သမားရေးရာမူဝါဒ။ စီးပွားဖက်များဖြစ်ကြသည့် အလုပ်သမားနှင့် အလုပ်ရှင်တို့၏ အကျိုးစီးပွားကို ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်သမားများ လုပ်ငန်းခွင် တည်တံ့ ခိုင်မြဲရေး၊ ထိုက်တန်သောလုပ်ခလစာနှင့်အခွင့်အရေးများရရှိရေး ကြိုးပမ်းဆောင်ရွက်မည်။ ပြည်ပနိုင်ငံရောက် အလုပ်သမားများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကိုရရှိအောင် ဆောင်ရွက်မည်။
- (ဎ) လူငယ်ရေးရာမူဝါဒ။ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်များ အား ဘက်စုံပြုစုပျိုးထောင်ပေးခြင်း၊ သင့်လျော်သောနေရာပေး၊ တာဝန်ပေးခြင်းများ ပြုလုပ်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် မြင့်မားသောတာဝန်များ ထမ်းဆောင် နိုင်စေရန် လေ့ကျင့်ပေးရေးနှင့်အတွေ့အကြုံများတိုးတက်ရရှိစေရေးတို့ကို ဆောင်ရွက်မည်။

- (က) ခေါင်းဆောင်မှုဆိုင်ရာမူဝါဒ။ အနာဂတ်တွင် နိုင်ငံတော်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဦးဆောင်မှုပြုနိုင်မည့် ခေါင်းဆောင်ကောင်းများအား လေ့ကျင့်ပျိုးထောင် တာဝန်ပေး ဆောင်ရွက်မည်။
- (တ) လူ့အခွင့်အရေးဆိုင်ရာမူဝါဒ။ နိုင်ငံသားများ၏မူလအခွင့်အရေး၊ လူ့အခွင့်အရေး၊ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုများရရှိခံစားနိုင်အောင် ဆောင်ရွက်မည်။
- (ထ) အမျိုးသမီးရေးရာမူဝါဒ။ ကျား၊ မ တန်းတူညီမျှရေး၊ အမျိုးသမီးများ၏အခွင့်အရေး၊ ဘဝလုံခြုံရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့ကိုကြိုးပမ်း ဆောင်ရွက်မည်။
- (ဒ) ပြည်သူ့ဘဝသက်သာချောင်ချိရေးမူဝါဒ။ ပြည်သူတို့၏စားဝတ်နေမှု အဆင်ပြေရေး၊ သက်သာချောင်ချိရေး၊ လူမှုဘဝလုံခြုံရေး၊ ဘဝအရည်အသွေး ပိုမိုကောင်းမွန်ပြီး လူမှု ဒုက္ခများ ကင်းဝေးလျက် စိတ်ချမ်းမြေ့ပျော်ရွှင်စွာ နေထိုင်နိုင်ရေးတို့ကို ဘက်စုံ ထောင့်စုံမှ ကြိုးပမ်းစီမံဆောင်ရွက်မည်။
- (ခ) မသန်စွမ်းသူများဆိုင်ရာမူဝါဒ။ မသန်စွမ်းသူများအား လူမှုစီးပွားဘဝမြင့်မားရေး၊ တန်းတူညီမျှအခွင့်အရေးရရှိရေးနှင့် နိုင်ငံတည်ဆောက်ရေးတွင် သင့်လျော်သည့် နေရာပေး၊ တာဝန်ပေးနိုင်ရေးတို့အတွက် လေ့ကျင့်ပျိုးထောင် စီမံဆောင်ရွက်မည်။
- (န) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ။ ကျေးလက်ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်နှင့်အညီ ပြည်ထောင်စု တစ်ဝန်းလုံးတွင် ဆင်းရဲနွမ်းပါးမှု လျော့နည်း စေရေး အတွက် အားလုံးပူးပေါင်းပါဝင်လျက် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် မြို့ပြနှင့် ကျေးလက် ကွာဟချက်များ ကျဉ်းမြောင်းလာစေရန် အရှိန်အဟုန် တိုးမြှင့် ဆောင်ရွက်မည်။
- (ပ) နိုင်ငံ့ဝန်ထမ်းရေးရာမူဝါဒ။ နိုင်ငံ့ဝန်ထမ်းများသည် မိမိရာထူးအဆင့်နှင့်လျော်ညီစွာ ဂုဏ်သိက္ခာရှိရှိ နေထိုင်စားသောက်နိုင်ရေးနှင့် အငြိမ်းစားယူချိန်တွင်လည်း လူတန်းစေ နေထိုင် စားသောက်နိုင်စေရေး စီမံဆောင်ရွက်မည်။

- ( ဖ ) သတင်းမီဒီယာမူဝါဒ။ ဥပဒေနှင့်အညီ မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေခွင့်ရရှိရေး အားပေးကူညီမည်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးမဏ္ဍိုင်အသီးသီး၏ ဆောင်ရွက်မှုကို စောင့်ကြည့် လေ့လာ အကဲခတ်၍ ဆိုင်ရာမဏ္ဍိုင်နှင့် ပြည်သူတို့အကြား ပေါင်းကူးဆက်စပ်ပေးသော သတင်း မီဒီယာ ရှင်သန်အားကောင်းစေရေး အလေးထား ဆောင်ရွက်မည်။
- ( ဗ ) စွမ်းအင်၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာမူဝါဒ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး၊ ရေနံ၊ ကျောက်မျက်၊ သတ္တု၊ သစ်တော စသည့် သဘာဝသယံဇာတများ ထိန်းသိမ်းရေး၊ ထုတ်လုပ်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ကာကွယ်စောင့်ရှောက်ရေးတို့ကို ဟန်ချက်ညီ ဖွံ့ဖြိုး တိုးတက်စေရန် စီမံဆောင်ရွက်မည်။
- ( ဘ ) ပူးပေါင်းဆောင်ရွက်ရေးမူဝါဒ။ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များ အတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို မိတ်ဖက်အဖြစ် လက်တွဲပူးပေါင်းဆောင်ရွက်မည်။
- ( မ ) ပါတီရေးရာမူဝါဒ။ အမျိုးသားအကျိုးစီးပွားအတွက် ပါတီ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ယုံကြည်ချက်၊မူဝါဒနှင့်လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်မည်။ ပါတီဝင်တစ်ဦးချင်းစီ၏ အကျိုးစီးပွားနှင့် ပါတီ၏အကျိုးစီးပွားယှဉ်လာလျှင် ပါတီ၏အကျိုးစီးပွားကိုဦးစားပေး ဆောင်ရွက်မည်။ ပါတီအကျိုးစီးပွားနှင့်အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွား ယှဉ်လာလျှင် အမျိုးသားအကျိုးစီးပွားနှင့်နိုင်ငံတော်အကျိုးစီးပွားကိုဦးစားပေးဆောင်ရွက်မည်။

**ပါတီ၏လုပ်ငန်းစဉ်များ**

၁၄။ ပါတီ၏လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) နိုင်ငံရေးလုပ်ငန်းစဉ်
  - (၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ဆီလျော်လိုက်ဖက်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖြစ်ပေါ်လာရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ဆောက်မည်။

- (၂) တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားမျှတရေးနှင့်ငြိမ်းချမ်းရေး ကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်မည်။
- (၃) နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွားအတွက် ခေတ်စနစ်နှင့်အညီ အသစ် တည်ဆောက်ခြင်းနှင့် ခေတ်အဆက်ဆက်ဆောင်ရွက်ချက်များကို စိစစ် သုံးသပ်ပြီး တိုးတက်ကောင်းမွန်စေရန် ပြုပြင်မွမ်းမံမြှင့်တင်ခြင်းတို့ကို ဟန်ချက်ညီစွာ ပေါင်းစပ်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။

(ခ) နိုင်ငံခြားရေးလုပ်ငန်းစဉ်

- (၁) ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ချက်နှင့်အညီ လွတ်လပ်၍တက်ကြွသော နိုင်ငံတကာဆက်ဆံရေးကို အစဉ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်မည်။
- (၂) ကမ္ဘာ့နိုင်ငံအသီးသီး ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးကို အသိအမှတ်ပြု အလေးထားဆောင်ရွက်မည်။
- (၃) ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအဖွဲ့အစည်းများ နှင့် နီးကြားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်မည်။
- (၄) နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေမည့် အပြည်ပြည် ဆိုင်ရာဥပဒေများ၊ သဘောတူညီချက်များနှင့် စာချုပ်စာတမ်းများကို လက်ခံ ကျင့်သုံးဆောင်ရွက်မည်။

(ဂ) ကာကွယ်ရေးနှင့် လုံခြုံရေးလုပ်ငန်းစဉ်

- (၁) နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို အစဉ်တစိုက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်မည်။
- (၂) အမျိုးသားကာကွယ်ရေးမဟာဗျူဟာဖြစ်သည့် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်ရေးနှင့်သတင်းအချက်အလက်နည်းပညာစသည်တို့ အားလုံးပါဝင်သည့် ဘက်စုံကာကွယ်ရေးစနစ်ဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်မည်။
- (၃) နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတွင် ခေတ်မီနည်းပညာများအသုံးပြုနိုင်အောင် ဆောင်ရွက်မည်။
- (၄) နိုင်ငံတော်ကာကွယ်ရေးသည် နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်ဆိုသော အချက်ကိုခံယူလာစေပြီး ပူးပေါင်းပါဝင်နိုင်ရန် စီမံဆောင်ရွက်မည်။

(ဃ) **ငြိမ်းချမ်းရေးလုပ်ငန်းစဉ်**

- (၁) နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသော ပကတိအခြေအနေများနှင့် အညီ ပြည်ထောင်စုတစ်ဝန်းလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် လက်တွေ့ကျပြီး ထိရောက်မှန်ကန်သော လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်မည်။
- (၂) ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်သည့် ပြည်ထောင်စုသားအားလုံး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေးကို ကြိုးပမ်းဆောင်ရွက်မည်။

(င) **စီးပွားရေးလုပ်ငန်းစဉ်**

- (၁) နိုင်ငံသားတိုင်း၏ စားဝတ်နေရေးနှင့် လူမှုရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိ နိုင်ရန်နှင့် သင့်တင့်မျှတသော ဝင်ငွေရရှိနိုင်ရန် စီမံဆောင်ရွက်မည်။
- (၂) နိုင်ငံတော် နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းရေးအတွက် နိုင်ငံအတွင်းရှိ သဘာဝအရင်း အမြစ်နှင့် လူသားအရင်းအမြစ်များကို စနစ်တကျ စီမံဆောင်ရွက်မည်။
- (၃) စိုက်ပျိုးမွေးမြူရေးနှင့်ရေလုပ်ငန်း၊ စက်မှုနှင့်ဝန်ဆောင်မှု လုပ်ငန်းများကို ဟန်ချက်ညီညီ တိုးတက်ဖွံ့ဖြိုးရေး စီမံ ဆောင်ရွက်မည်။
- (၄) လယ်ယာထွက်ကုန်နှင့် ပြည်တွင်းထုတ်ကုန်များ ဈေးကောင်းရရှိရေးနှင့် ဈေးကွက် ရရှိရေး စီမံဆောင်ရွက်မည်။
- (၅) တန်ဖိုးမြင့်ထုတ်ကုန်များ (Value added products) တိုးမြှင့်ထုတ်လုပ် တင်ပို့ နိုင်ရေးနှင့် သွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ရေး အားပေးဆောင်ရွက်မည်။
- (၆) အငယ်စား၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ရှင်သန်အားကောင်းတိုးတက်စေရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်မည်။
- (၇) ဈေးကွက်စီးပွားရေးစနစ်နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ ပိုမို ထွန်းကား လာစေရေး၊ ကုန်သွယ်မှုကဏ္ဍတွင် ဒေသတွင်းနှင့်နိုင်ငံတကာ ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်မှုများ အားကောင်းစေရေး တိုးမြှင့်ဆောင်ရွက်မည်။
- (၈) ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာစေရေး၊ ဘဏ္ဍာငွေကြေး အရင်းအနှီးများ တိုးပွားလာရေး၊ ကောင်းမွန်မှန်ကန်သည့် ငွေကြေးစနစ်နှင့် ဘဏ္ဍာရေးတည်ငြိမ်မှုရရှိရေး ဆောင်ရွက်မည်။
- (၉) သင့်တင့်မျှတ၍ တည်ငြိမ်သော အခွန်စနစ်ဖြစ်ပေါ်ရေးကို အလေးထား ဆောင်ရွက်မည်။

( စ ) ပညာရေးလုပ်ငန်းစဉ်

- (၁) ကျောင်းနေအရွယ် ကလေးသူငယ်နှင့် လူငယ်အားလုံး အခြေခံပညာအဆင့် အလိုက် သင်ယူပြီးမြောက်စေရန် ဦးစားပေးဆောင်ရွက်မည်။
- (၂) ပညာသင်ယူရန် လိုအပ်သည့် ကျောင်းနေအရွယ်လွန်သူများနှင့် မသန်စွမ်းသူများ အတွက် လူတိုင်းအကျုံးဝင် ပညာရေး အစီအစဉ်များကို တိုးချဲ့ဆောင်ရွက်မည်။
- (၃) တိုင်းရင်းသားစာပေ၊ ဘာသာစကားနှင့် ဒေသဆိုင်ရာ အကြောင်း အရာများကို သင်ယူနိုင်ရန် စီမံဆောင်ရွက်မည်။
- (၄) လူမှုစီးပွားရေးဘဝတွင် လက်တွေ့အသုံးပြုနိုင်သည့် အသက်မွေးပညာရပ်များ သင်ယူနိုင်ရန် တိုးချဲ့ဆောင်ရွက်မည်။
- (၅) တွေးခေါ်မြော်မြင် တီထွင်ဆန်းသစ်နိုင်သော လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်စေရန် နှစ်တို၊ နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများ စနစ်တကျ ချမှတ်စီမံ ဆောင်ရွက်မည်။
- (၆) စိုက်ပျိုးရေး၊ မွေးမြူရေး အပါအဝင် ကဏ္ဍအားလုံး၏ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး တိုးမြှင့်စီမံဆောင်ရွက်မည်။
- (၇) အဆင့်မီပညာရေးစနစ် ဖြစ်ထွန်းစေရန် နိုင်ငံတော်သာမကပုဂ္ဂလိကကဏ္ဍမှ ပိုမိုပါဝင်လာစေရေးအတွက် အားပေးဆောင်ရွက်မည်။

(ဆ) ကျန်းမာရေးလုပ်ငန်းစဉ်

- (၁) နိုင်ငံသားတိုင်းအခြေခံကျန်းမာရေး စောင့်ရှောက်မှုရရှိစေရန် တိုးချဲ့ဆောင်ရွက်မည်။
- (၂) နိုင်ငံတစ်ဝန်းကျေးလက်ကျန်းမာရေးကို အဆင့်မြှင့်တင်၍ လူထုကျန်းမာရေး အသိပညာပေးရေးနှင့် ကာကွယ် ကုသရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည်။



- (၃) ကျန်းမာရေးစောင့်ရှောက်မှု အာမခံစနစ်ဖြစ်ထွန်းပေါ်ပေါက်ရေး နှင့်ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်နိုင်ရေးတို့အတွက် နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မည်။
- (၄) နိုင်ငံတကာအဆင့်မီ ဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးကုသ မှုခံယူနိုင်ရေး အားပေးမြှင့်တင်ဆောင်ရွက်မည်။
- (၅) တိုင်းရင်းဆေးပညာခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်မည်။
- (၆) ကပ်ရောဂါများနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေး၊ ကာကွယ်တားဆီး ထိန်းချုပ် ကုသရေး၊ ပြန်လည်ထူထောင်ရေး၊ ပိုမိုကောင်းမွန်သည့် လူနေမှုဘဝရရှိရေးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်မည်။

(ဇ) ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းစဉ်

- (၁) နိုင်ငံတစ်ဝန်းလုံးရှိ သမိုင်းမှတ်တမ်းများနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်များ ရေရှည်တည်တံ့စေရန် ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်ကာကွယ်မည်။
- (၂) တိုင်းရင်းသားလူမျိုးအသီးသီး၏ရိုးရာယဉ်ကျေးမှုဓလေ့ စရိုက်လက္ခဏာများကို မပပျောက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်အတူ ယင်းတို့ကို အခြေခံလျက် တိုးတက်လာသော ခေတ်နှင့်အညီ တီထွင်ဆန်းသစ် မြှင့်တင် ဆောင်ရွက်မည်။
- (၃) ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ခြင်းအား ဂုဏ်ယူဝင့်ကြွားနိုင်ကြသည်အထိ နိုင်ငံတော် ကို ကြိုးပမ်းတည်ဆောက်မည်။

(ဈ) တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ်

- (၁) ဥပဒေပြုရေးကဏ္ဍတွင် နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ ကောင်းကျိုးဖြစ်ထွန်းစေ၍ တရားမျှတပြီး ပြည်သူများ လိုက်နာနိုင်သော ဥပဒေများ ပြဋ္ဌာန်းနိုင်ရေး စီမံဆောင်ရွက်မည်။
- (၂) အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်သူများ ဥပဒေကိုမှန်ကန်စွာသိရှိနားလည် လိုက်နာရေးနှင့်တာဝန်ရှိသူများက ပြည်သူများနှင့်အတူ ဥပဒေနှင့်အညီ တရားနည်းလမ်းတကျ မျှမျှတတ မှန်မှန်ကန်ကန် လိုက်နာကျင့်သုံးရေး စီမံဆောင်ရွက်မည်။
- (၃) တရားစီရင်ရေးကဏ္ဍတွင် ဥပဒေနှင့်အညီ လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်ရေး ဆောင်ရွက်မည်။
- (၄) မူးယစ်ဆေးဝါးပြဿနာအပါအဝင် ရာဇဝတ်မှုများ လျော့နည်းကျဆင်းပပျောက်ရေးအတွက် သက်ဆိုင်သည့်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လုံခြုံရေးစသည့် တာဝန်ရှိ အဖွဲ့အစည်းများ၏ စုပေါင်းအင်အားဖြင့် ပြည်သူ လူထုပါဝင်လျက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မည်။
- (၅) အဂတိလိုက်စားမှု နှင့် အကျင့်ပျက်ခြစားမှုများ မဖြစ်ပေါ်ရေးကို အလေးထား ဆောင်ရွက်မည်။ ဖြစ်ပေါ်လာပါက ထိရောက်ဟန့်တားသော ပြစ်ဒဏ်ချမှတ်ရေးကို စနစ်တကျ စီမံဆောင်ရွက်မည်။
- (၆) မတရားအနိုင်ကျင့်၊ အကြမ်းဖက်မှုများ နှင့် သက်ငယ်မုဒိန်းမှုများ ပပျောက်ရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်မည်။

(ည) ဘာသာသာသနာရေးဆိုင်ရာလုပ်ငန်းစဉ်

- (၁) ဗုဒ္ဓဘာသာ သာသနာသည် နိုင်ငံသားအများဆုံး ကိုးကွယ်ရာ ဘာသာ သာသနာ ဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံစေရမည်။ အခြားဘာသာသာသနာကို ထိခိုက်မှု မရှိစေဘဲ မိမိယုံကြည်ကိုးကွယ်သည့်ဘာသာကို ဥပဒေနှင့်အညီလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရရှိစေရန် စီမံဆောင်ရွက်မည်။
- (၂) ဘာသာရေးကို နိုင်ငံရေးအတွက် ခုတုံးလုပ်အသုံးချခြင်း နှင့် အလွဲသုံးစား ပြုလုပ်ခြင်း တို့ကို ရှောင်ကြဉ်စေရေး ဆောင်ရွက်မည်။

- (၃) လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ မဖြစ်ပေါ်စေရေး နှင့် ဘာသာသာသနာဝင် အချင်းချင်း ချစ်ကြည်သင့်မြတ်ရေးကို အလေးထားဆောင်ရွက်မည်။
- (၄) မည်သည့်ဘာသာဝင်မဆို နိုင်ငံသားတိုင်း ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ရေးနှင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိရေးကို ထိန်းသိမ်းမြှင့်တင်တည်ဆောက်ရန်နှင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်ရန် ဦးတည်ဆောင်ရွက်မည်။

(ဇ) တိုင်းရင်းသားရေးရာလုပ်ငန်းစဉ်

- (၁) တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှုရှိရေး၊ သွေးစည်းညီညွတ်ရေး၊ တရားမျှတမှုနှင့် တန်းတူညီမျှအခွင့်အရေးရရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်။
- (၂) တိုင်းရင်းသားအားလုံး ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့နှင့်အတူ ပြည်ထောင်စုစိတ်ဓာတ် ထာဝစဉ်ရှင်သန်ခိုင်မာရေး ဦးတည်ကြိုးပမ်း ဆောင်ရွက်မည်။
- (၃) နယ်စပ်ဒေသ တိုင်းရင်းသားများ၏ စားဝတ်နေမှုနှင့် ဘဝလုံခြုံမှု အပြည့်အဝရှိရေး ကာကွယ်စောင့်ရှောက်ပေးမည်။ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး အပါအဝင် လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးတို့ကို အလေးထား မြှင့်တင် ဆောင်ရွက်မည်။
- (၄) တိုးတက်ဖြစ်ထွန်းနေသော အခြေအနေနှင့် လိုက်လျောညီထွေစွာ တိုင်းရင်းသား များ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို အလေးထား ဆောင်ရွက်မည်။

(ဈ) တောင်သူလယ်သမား(စိုက်ပျိုး မွေးမြူရေး) ရေးရာလုပ်ငန်းစဉ်

- (၁) တောင်သူလယ်သမားများ၏ လယ်ယာမြေ လုပ်ပိုင်ခွင့်များ သားစဉ်မြေးဆက် ခိုင်ခိုင်မာမာရရှိရေး နှင့် လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်မည်။
- (၂) မြေယာသိမ်းဆည်းခြင်းခံရမှုများနှင့် စပ်လျဉ်း၍ဥပဒေနှင့်အညီ ကာကွယ် ဆောင်ရွက်မည်။
- (၃) မြေသယံဇာတအရင်းအမြစ်များကို ဥပဒေနှင့်အညီ ပြည်သူများ အဆင်ပြေ လွယ်ကူစွာ ရယူဖော်ထုတ် စိုက်ပျိုးမွေးမြူနိုင်ရေး အားပေးကူညီ ဆောင်ရွက်မည်။

(၄) တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေ၏ ရည်ရွယ်ချက်ပါလုပ်ငန်းများ အပြည့်အဝအကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။

(၃) အလုပ်သမားရေးရာလုပ်ငန်းစဉ်

(၁) နိုင်ငံတစ်ဝန်းလုံးတွင် အလုပ်လက်မဲ့ လျော့နည်းပပျောက်ရေး ဦးတည်ချက် ချမှတ် ဆောင်ရွက်မည်။

(၂) စိုက်ပျိုးမွေးမြူရေးအပါအဝင် စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ ထူထောင်၍ အလုပ်အကိုင် အခွင့်အလမ်း သစ်များ ဖော်ထုတ်ပေးမည်။

(၃) ပြည်ပနိုင်ငံရောက် အလုပ်သမားများနှင့် ရွှေ့ပြောင်း လုပ်သားများအပါအဝင် အလုပ်သမားများ လုပ်ငန်းခွင်လုံခြုံစိတ်ချမှုရှိရေး၊ လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ လူမှုစီးပွားဘဝတိုးတက် ရေးတို့ကို အလေးပေး ဆောင်ရွက်မည်။

(၄) အလုပ်သမားအားလုံး ထိုက်တန်သော လုပ်ခလစာရရှိရေး၊ လူမှုဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝရရှိရေး ဆောင်ရွက်မည်။

(၅) လူငယ်ရေးရာ လုပ်ငန်းစဉ်

(၁) လူငယ်များ ပညာရည်မြှင့်တင်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ သက်မွေးပညာနှင့်တက္ကသိုလ် ပညာရပ်များကို အဆင့်မီလေ့လာသင်ယူနိုင်ရေးနှင့် နိုင်ငံတကာတွင် ဝင်ဆံ့ နိုင်ရေး တိုးမြှင့်စီမံဆောင်ရွက်မည်။

(၂) စတုတ္ထစက်မှုတော်လှန်ရေးတွင် လူငယ်များရှေ့တန်းမှ ဦးဆောင်ပါဝင်လာနိုင် စေရန်နှင့် စွန့်ဦးတီထွင် လူငယ်လုပ်ငန်းရှင်များ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် အားပေးကူညီဆောင်ရွက်မည်။

(၃) လူငယ်အလုပ်လက်မဲ့ ပြဿနာဖြေရှင်းနိုင်ရေးအတွက် အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးဖော်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်။

(၄) လူငယ်များအား မူးယစ်ဆေးဝါးသုံးစွဲမှုအပါအဝင် လမ်းမှားမရောက်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ကျင့်သိက္ခာကောင်းမွန်သူများ ဖြစ်လာစေရန် ကူညီ စောင့်ရှောက်ထိန်းသိမ်းဆောင်ရွက်မည်။

- (၅) နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍများတွင် လူငယ်များ ပိုမိုပါဝင်လာနိုင်စေရန် စည်းရုံးဆောင်ရွက်မည်။
- (၆) အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍများ တွင် လူငယ်များကိုယ်တိုင်ကိုယ်ကျပါဝင်လာနိုင်စေရန် လက်တွဲဆောင်ရွက်မည်။
- (၇) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နိုင်ငံတော်တည်ဆောက်ရေး ကဏ္ဍ အသီးသီးတွင် လူငယ်များစွမ်းစွမ်းတမံပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းရည် မြှင့်တင် လေ့ကျင့်ပေးခြင်း၊ ထိုက်သင့်သည့်နေရာနှင့် လုပ်ငန်းတာဝန်များပေး ခြင်းဖြင့် လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်းတို့ကိုစီစဉ်ဆောင်ရွက်မည်။
- (၈) ပြည်တွင်းပြည်ပနှင့်နိုင်ငံတကာ လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်း လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်မည်။

**(ဏ) ခေါင်းဆောင်မှုဆိုင်ရာလုပ်ငန်းစဉ်**

- (၁) ဒေသအသီးသီးရှိ ရပ်ရွာခေါင်းဆောင်မှစ၍ ဒေသဆိုင်ရာခေါင်းဆောင်များနှင့် နိုင်ငံတော်အဆင့်ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းရေး ဆောင်ရွက်မည်။
- (၂) နယ်ပယ်အသီးသီးတွင် တတ်သိပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ခေါင်းဆောင်များ ပေါ်ထွက်လာရေး အားပေးမြှင့်တင်ဆောင်ရွက်မည်။
- (၃) နိုင်ငံတည်ဆောက်ရေးတွင် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်မည့် ခေါင်းဆောင်ကောင်းများကို စဉ်ဆက်မပြတ် လေ့ကျင့် ပျိုးထောင်တာဝန်ပေးဆောင်ရွက်မည်။

**(တ) လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းစဉ်**

- (၁) နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ စီးပွားရေး လုပ်ပိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်၊ ရွေးကောက်တင်မြောက်ခွင့်နှင့်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်၊ ပညာသင်ယူခွင့် နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ဥပဒေနှင့်အညီရရှိ ခံစား နိုင်ရေး ကြိုးပမ်းဆောင်ရွက်မည်။
- (၂) ပြည်သူ့အားလုံး လူမျိုး၊ ဇာတိ၊ ကိုးကွယ်သည့်ဘာသာ၊ အယူဝါဒ၊ အမျိုးသား၊ အမျိုးသမီးနှင့် ဆင်းရဲချမ်းသာခွဲခြားမှုမရှိဘဲ ဥပဒေနှင့်အညီ တန်းတူညီမျှ အခွင့်အရေး ရရှိရေးကို အလေးထားဆောင်ရွက်မည်။

- (၃) လူအချင်းချင်း ဖိနှိပ်ခြင်း၊ ချုပ်ချယ်ခြင်း နှင့် မတရားနိုင်ထက်စီးနင်းပြုမှုခြင်းတို့ ကင်းဝေးလျက် ဗြဟ္မစိုရ်တရားထွန်းကားရေးကို ဦးတည် ကြိုးပမ်းဆောင်ရွက်မည်။
- (၄) မြန်မာနိုင်ငံက ပါဝင်ထားသော လူ့အခွင့်အရေးဆိုင်ရာစာချုပ်များပါ စံနှုန်းများ နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်မည်။

(ထ) အမျိုးသမီးရေးရာလုပ်ငန်းစဉ်

- (၁) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစသည့် နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍအသီးသီး တွင် ကျား၊မ တန်းတူညီမျှမှုနှင့် အမျိုးသမီးများ ပါဝင်လာမှုကို အားပေးမြှင့်တင် ဆောင်ရွက်မည်။
- (၂) အမျိုးသမီးများ၏ လူမှုစီးပွားဘဝများ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ပညာရည် မြင့်မားရေး၊ သက်မွေးပညာ၊ သိပ္ပံနှင့်နည်းပညာ၊ တက္ကသိုလ်ပညာရပ်များကို အဆင့်မီ လေ့လာသင်ယူနိုင်ရေးနှင့် နိုင်ငံတကာတွင် ဝင်ဆံ့နိုင်ရေး စီမံ ဆောင်ရွက်မည်။
- (၃) မိသားစုစီးပွားရေးပိုမိုကောင်းမွန်စေရန်နှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန် သင့်လျော်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးမည်။
- (၄) အမျိုးသမီးများအား အကြမ်းဖက်မှုအမျိုးမျိုးမှ ကာကွယ်ရေးနှင့် ပြန်လည် ထူထောင်ရေး၊ လူကုန်ကူးမှု လျော့နည်းပပျောက်ရေးနှင့်ဘဝလုံခြုံရေးတို့အတွက် စနစ်တကျထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်မည်။
- (၅) စိတ်ပိုင်း ရုပ်ပိုင်းကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးမှုရှိသည့် နိုင်ငံ့အကျိုးပြုအင်အားစုကြီးဖြစ်ပေါ် လာစေရန် ပတ်ဝန်းကျင်အခြေအနေကောင်းများကို ဖန်တီးဖော်ဆောင်ပေးမည်။
- (၆) မိမိကိုယ်ကို ယုံကြည်မှုရှိပြီး ဦးဆောင်မှုပြုနိုင်သော ဂုဏ်သိက္ခာမြင့်မားသည့် အမျိုးသမီးများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အားပေးကူညီဆောင်ရွက်မည်။
- (၇) ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာအမျိုးသမီးရေးရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သော ထူးချွန်အမျိုးသမီးများ ပေါ်ထွက်လာစေရန် အားပေးမြှင့်တင်ဆောင်ရွက်မည်။

(၃) ပြည်သူ့ဘဝ သက်သာချောင်ချိရေးလုပ်ငန်းစဉ်

- (၁) ရပ်တည်ရန်ခက်ခဲသော အမျိုးသမီးများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများ၏ ဘဝရှင်သန်ရပ်တည်နိုင်ရေးနှင့် လူမှုဘဝလုံခြုံရေးအတွက် အားပေးကူညီဆောင်ရွက်မည်။
- (၂) ရေဘေး၊ လေဘေး၊ မီးဘေး စသည့် သဘာဝဘေးအန္တရာယ်များ အပါအဝင် အခြား မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်ပေါ်ပေါက်ပါက ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိရောက် မြန်ဆန်စွာ စီမံဆောင်ရွက်နိုင်ရန် အားပေးကူညီမည်။
- (၃) လူကုန်ကူးမှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ပပျောက်ရေးအတွက် အလေးထား စီမံဆောင်ရွက်မည်။
- (၄) ပြည်သူလူထု၏ စားဝတ်နေမှု အဆင်ပြေရေး၊ သက်သာချောင်ချိရေး၊ လူမှုဘဝလုံခြုံရေးနှင့်စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ရပ်တည်နေထိုင်နိုင်ရေးတို့အတွက် ဘက်စုံထောင့်စုံမှ ကြိုးပမ်းဆောင်ရွက်မည်။

(ခ) မသန်စွမ်းသူများဆိုင်ရာလုပ်ငန်းစဉ်

- (၁) မသန်စွမ်းသူများအား အခြေခံပညာမှစ၍ သင့်လျော်သည့်သက်မွေးပညာ အပါအဝင် အဆင့်မြင့်ပညာများသင်ယူနိုင်စေရေးအတွက် အားပေးကူညီစီမံ ဆောင်ရွက်မည်။
- (၂) အရည်အချင်းအလိုက် သင့်လျော်သည့်အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးခြင်းဖြင့် လူမှုစီးပွားဘဝ မြှင့်တင်ဆောင်ရွက်မည်။
- (၃) ဘဝရပ်တည်နိုင်မှုနှင့် လူမှုပတ်ဝန်းကျင်တွင် တန်းတူညီမျှအခွင့်အရေး ရရှိရန် အထောက်အကူပြုစီမံဆောင်ရွက်မည်။
- (၄) နိုင်ငံတည်ဆောက်ရေးတွင် စွမ်းဆောင်နိုင်မှု အရည်အချင်းကောင်းများ ဖော်ထုတ်လေ့ကျင့်ပျိုးထောင်ပေးပြီး နေရာပေး၊ တာဝန်ပေးပါဝင်ဆောင်ရွက်စေမည်။

(န) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်

- (၁) ကျေးလက်ဒေသ ရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး အပါအဝင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်မည်။

- (၂) ကျေးလက်နေ ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှု လျော့နည်းစေရေး အတွက် မတည်အရင်းအနှီးများရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ အပါအဝင်အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဖော်ဆောင်ပေးရေးတို့ကို တိုးမြှင့်ဆောင်ရွက်မည်။
- (၃) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတကာနှင့် ပြည်တွင်း ပြည်ပအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများနှင့်အတူ မြှင့်တင် ဆောင်ရွက်မည်။

( ဝ ) နိုင်ငံ့ဝန်ထမ်းရေးရာလုပ်ငန်းစဉ်

- (၁) နိုင်ငံ့ဝန်ထမ်းများရရှိသည့် လစာစရိတ်နှင့်မိသားစု လူနေမှုစရိတ်လုံလောက် မျှတမှုရှိစေရန် စီစဉ်ဆောင်ရွက်မည်။
- (၂) နိုင်ငံ့ဝန်ထမ်းများသည် မိမိတို့၏တာဝန်ကို စိုးရိမ်ကြောင့်ကြ ကင်းစွာ ဂုဏ်သိက္ခာရှိရှိ ထမ်းဆောင်နိုင်ရန် အားပေးကူညီမည်။
- (၃) နိုင်ငံ့ဝန်ထမ်းများ အငြိမ်းစားယူချိန်တွင် လူတန်းစေ့နေထိုင်နိုင်ရန်နှင့် လူမှုဘဝ အာမခံချက်ရရှိစေရန် စီစဉ်ဆောင်ရွက်မည်။
- (၄) နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် စီစဉ်ဆောင်ရွက်မည်။
- (၅) မသန်စွမ်းဖြစ်သွားသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သေဆုံး၊ ကျဆုံးသောတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၏ မိသားစုများအား ထောက်ပံ့ စောင့်ရှောက်ပေးနိုင်ရန် ဥပဒေနှင့်အညီ စီစဉ်ဆောင်ရွက်မည်။

( ဖ ) သတင်းမီဒီယာလုပ်ငန်းစဉ်

- (၁) အများပြည်သူ အကျိုးရှိစေနိုင်မည့် သတင်းအချက်အလက်များကို ပြည်သူများ မှန်ကန်စွာ သိရှိနိုင်ရန် ဥပဒေနှင့်အညီ လွတ်လပ်စွာ သတင်းရယူ ထုတ်ပြန်ခွင့် ရရှိနိုင်ရေးနှင့် မိမိ၏ယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို ဥပဒေနှင့်အညီ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသား ဖြန့်ဝေခွင့်ရရှိရေး စီစဉ်ဆောင်ရွက်မည်။
- (၂) နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက်အကျိုးဖြစ်ထွန်းစေမည့် သတင်း အချက် အလက်များ ရယူထုတ်ပြန်နိုင်ရေးအတွက် လိုအပ်သည့်ဥပဒေများ ပြဋ္ဌာန်း ပေါ်ပေါက်နိုင်ရန် အားပေးကူညီမည်။
- (၃) သတင်းမီဒီယာလုပ်ငန်းများ ရှင်သန်အားကောင်းခိုင်မာရေးနှင့် သက်ဆိုင်သူများ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းနိုင်ရေး ဆောင်ရွက်မည်။



( ဗ ) စွမ်းအင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းစဉ်

- (၁) ပြည်ထောင်စုတစ်ဝန်းလုံး၏ လျှပ်စစ်နှင့်စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အမျိုးသားစွမ်းအင်မူဝါဒနှင့်အညီ ရေတိုရေရှည် စီမံချက်များချမှတ်ဆောင်ရွက်မည်။
- (၂) ဒေသအလိုက် စွမ်းအင်လိုအပ်ချက်အတွက် နေရောင်ခြည်၊ လေအား၊ ရေအား စသည့် ပြန်ပြည့်မြဲစွမ်းအင်အရင်းအမြစ်များကို ဦးစားပေး ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်မည်။
- (၃) ရေနံ၊ ဓာတ်ငွေ့၊ သတ္တုနှင့် ကျောက်မျက်များအပါအဝင် သဘာဝ သယံဇာတနှင့် သစ်တောများအား ထုတ်လုပ်ခြင်း၊ ထိန်းသိမ်းခြင်း၊ တည်ထောင်ခြင်းလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ ကြပ်မတ်စီမံဆောင်ရွက်မည်။
- (၄) သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ ပိုမိုကောင်းမွန်လာစေရန် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပြန်လည်ပြုစုတည်ထောင်ခြင်းလုပ်ငန်းများကို အမျိုးသားအဆင့် မဟာဗျူဟာချမှတ်ပြီး ပြည်တွင်းပြည်ပနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မည်။

( ဘ ) ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်

- (၁) နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား တိုးတက်ဖြစ်ထွန်းစေရေး အတွက် မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မည်။
- (၂) တရားဝင် ဖွဲ့စည်းထားသော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အပြန်အလှန် လေးစားယုံကြည်မှုဖြင့် အပြုသဘော ဆက်ဆံဆောင်ရွက်မည်။
- (၃) မိတ်ဖက်အဖွဲ့အစည်းများတည်ထောင်ပြီး နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် အတူလက်တွဲ ဆောင်ရွက်မည်။

(မ) ပါတီရေးရာလုပ်ငန်းစဉ်

- (၁) ပါတီဝင်တစ်ဦးချင်းစီ၏ အကျိုးစီးပွားနှင့် ပါတီ၏ အကျိုးစီးပွား ယှဉ်လာလျှင် ပါတီ၏ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်မည်။
- (၂) ပါတီအကျိုးစီးပွားနှင့်အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားယှဉ်လာလျှင် အမျိုးသားအကျိုးစီးပွားနှင့်နိုင်ငံတော်အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်မည်။
- (၃) ပါတီ၏ မူဝါဒနှင့်လုပ်ငန်းစဉ်များကို နိုင်ငံ၏ပြောင်းလဲနေသော အခြေအနေပေါ် မူတည်၍ ပြည်သူများ၏အသံ၊ ပြည်သူများ၏ဆန္ဒ၊ ပြည်သူများ၏ သဘောထား နှင့် အကြံပြုချက်များကို ရယူပြီး လေ့လာဆန်းစစ်ဆောင်ရွက်မည်။

**အခန်း(၃)**

**ပါတီစည်းမျဉ်း**

(ပါတီဝင်အဖြစ်လက်ခံခြင်း၊ ပါတီဝင်များ၏ တာဝန်နှင့်ဝတ္တရားများ၊ ရပိုင်ခွင့်များ၊  
လိုက်နာရမည့် ကျင့်ဝတ်နှင့်စည်းကမ်းများ၊ ပါတီစည်းကမ်းအရ အရေးယူခြင်း)

**ပါတီဝင်အဖြစ်လက်ခံခြင်း**

၁၅။ ပါတီဝင်အဖြစ်လက်ခံခြင်းကို အောက်ပါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်လက်ခံဆောင်ရွက်မည်-

- (က) အသက် ၁၈ နှစ် ပြည့်ပြီးသော နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ၊
- (ခ) ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ယုံကြည်လေးစားလိုက်နာ ဆောင်ရွက်နိုင်သူ၊
- (ဂ) ပါတီ၏ စည်းမျဉ်း စည်းကမ်းများအား လေးစားလိုက်နာနိုင်သူ။

**ပါတီဝင်များ၏ တာဝန်နှင့် ဝတ္တရားများ**

၁၆။ ပါတီဝင်တစ်ဦးချင်း၏ တာဝန်နှင့် ဝတ္တရားများမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ကိုယ်တိုင်လိုက်နာပြီး ပြည်သူများသိရှိနားလည် ယုံကြည်လက်ခံ၍ ပူးပေါင်းပါဝင်မှုအားကောင်းလာအောင် စည်းရုံးဆောင်ရွက်ရမည်။
- (ခ) တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၊ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် ပြည်သူတို့နှင့်အတူ အစဉ်ပူးပေါင်း ပါဝင်ဆောင်ရွက်ရမည်။
- (ဂ) ပါတီတွင်း ဒီမိုကရေစီရှင်သန်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ပြုမူဆက်ဆံရေး၊ ပါတီစည်းလုံးညီညွတ်ရေးနှင့် အင်အားတောင့်တင်းခိုင်မာရေးအတွက် အစဉ်ရှေ့ရှုကြိုးပမ်းဆောင်ရွက်ရမည်။
- (ဃ) မိမိ၏အကျိုးစီးပွားနှင့် ပါတီ၏ အကျိုးစီးပွား ယှဉ်လာလျှင် ပါတီ၏ အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ရမည်။ ပါတီအကျိုးစီးပွားနှင့်အမျိုးသားအကျိုးစီးပွား၊ နိုင်ငံတော်အကျိုးစီးပွားယှဉ်လာလျှင် အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဦးစားပေးဆောင်ရွက်ရမည်။
- (င) ပါတီဝင်အင်အားတိုးပွားရေး၊ ပါတီအောင်နိုင်ရေးနှင့် ပြည်သူလူထု၏ ယုံကြည်ထောက်ခံမှု ရရှိရေးအတွက် နိုးကြားတက်ကြွစွာ စည်းရုံးဆောင်ရွက်ရမည်။

- ( စ ) ပြည်သူများ၏အသံ၊ ပြည်သူများ၏ဆန္ဒ၊ ပြည်သူများ၏လိုလားချက်နှင့် ပြည်သူများ၏ ဘဝအခြေအနေတို့ကို အစဉ်တစိုက်လေ့လာပြီး မိမိပါတီအဖွဲ့ အဆင့်ဆင့်သို့ တင်ပြလျက် မိမိကိုယ်တိုင် ပြည်သူများနှင့်အတူ ဒေသအကျိုး၊ အများအကျိုးကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးပမ်းဆောင်ရွက်ရမည်။
- (ဆ) ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူတို့၏ ဘဝလုံခြုံရေးနှင့် လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြည်သူတို့နှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။
- ( ဇ ) နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ရေးအတွက် လိုအပ်ချက်များ၊ ဆောင်ရွက်သင့်သည့်ကိစ္စများကို အစဉ်လေ့လာစိစစ်သုံးသပ်၍ ပါတီ အဖွဲ့ အဆင့်ဆင့်သို့ အကြံပြုတင်ပြဆောင်ရွက်ရမည်။
- ( စု ) နိုင်ငံတော်နှင့် ပြည်သူတို့၏ အကျိုးစီးပွား ထိခိုက်ပျက်စီးစေမည့် အခြေအနေ မဖြစ်ပေါ် စေရေး အစဉ်သတိပြုကာကွယ်စောင့်ရှောက်ရန်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားမမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ကျရောက်ပေါ်ပေါက်လာပါက ပြည်သူ များနှင့်အတူ နိုးကြားတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်။
- (ည) မိမိတစ်ဦးတည်းအနေဖြင့်လည်းကောင်း၊ ပါ တီအနေဖြင့်လည်းကောင်း အားသာချက်၊ အားနည်းချက်များကို ဓမ္မဓိဋ္ဌာန်ကျကျ ဆန်းစစ်သုံးသပ်ပြီး ချို့ယွင်းအားနည်းချက် များကို ပြုပြင်ရေးနှင့် အားသာချက်များကို ပိုမိုအားကောင်းလာစေရေး အစဉ်သတိပြု ဆောင်ရွက်ရမည်။
- (ဋ) မျက်မှောက်နိုင်ငံရေးရာနှင့် နိုင်ငံတကာရေးရာများကို မျက်ခြည်မပြတ် သိရှိနားလည် အောင် လေ့လာရမည်။ မိမိ၏ အသိပညာဗဟုသုတ၊ အတွေးအခေါ်အယူအဆနှင့် အရည်အချင်းများ တိုးတက်မြင့်မားစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်ရမည်။

**ရပိုင်ခွင့်များ**

၁၇။ ပါတီဝင်တစ်ဦးချင်း၏ ရပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) နိုင်ငံတော်နှင့် ပြည်သူတို့၏အကျိုး၊ ပါတီအကျိုးကို ရှေ့ရှုပြီး မိမိ၏ ထင်မြင်ယူဆချက် နှင့် ယုံကြည်ချက်များကို လွတ်လပ်စွာ ပြောဆိုတင်ပြဆွေးနွေးခွင့်ရှိသည်။

- (ခ) ပါတီ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒနှင့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပါတီဝင်တစ်ဦးချင်း၏ တာဝန်နှင့်ဝတ္တရားများကို ဆောင်ရွက်ရာတွင်လည်းကောင်း လိုအပ်ပါက ပါတီအစည်းအဝေးများတွင် ပါတီ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြပြောဆိုဆွေးနွေးခွင့်ရှိသည်။
- (ဂ) ပါတီ၏ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒနှင့်လုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် အထောက်အကူဖြစ်စေမည့် ဝေဖန်သုံးသပ်ချက်များ၊ အကြံပြုချက်များကို သက်ဆိုင်ရာ ပါတီအဖွဲ့အဆင့်ဆင့်သို့ တင်ပြခွင့်ရှိသည်။
- (ဃ) ပါတီဝင်တိုင်းသည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ပါတီအဖွဲ့အဆင့်ဆင့်၏ အစည်းအဝေးများနှင့် ပါတီညီလာခံများတွင် ဆန္ဒမဲပေး ပိုင်ခွင့်၊ ရွေးချယ်တင်မြောက်ခွင့်နှင့် ရွေးချယ်တင်မြောက်ခံပိုင်ခွင့်ရှိသည်။
- (င) ပါတီဝင်တိုင်းသည် မိမိ၏နစ်နာချက်များနှင့် မကျေနပ်ချက်များကို သက်ဆိုင်ရာပါတီ အဖွဲ့အစည်းအဆင့်ဆင့်သို့ တင်ပြခွင့်ရှိသည်။
- (စ) ပါတီဝင်တိုင်းသည် ပါတီစည်းကမ်းအရ စုံစမ်းစစ်ဆေးခံရသည့်အခါ လုပ်ထုံးလုပ်နည်း နှင့်အညီ ခုခံရှင်းလင်းချေပခွင့်ရှိသည်။
- (ဆ) ပါတီဝင်တိုင်းသည် ပါတီစည်းကမ်းအရ ပြစ်ဒဏ်ချမှတ်ခံရသည့်အခါ လုပ်ထုံးလုပ်နည်း နှင့်အညီ အယူခံပိုင်ခွင့်ရှိသည်။
- (ဇ) ပါတီဝင်တိုင်းသည် မိမိ၏ သဘောဆန္ဒအလျောက် ပါတီမှ နုတ်ထွက်ခွင့်နှင့် အနားယူခွင့် ရှိသည်။
- (ဈ) ပါတီဝင်တိုင်းသည် မိမိတို့နှစ်သက်ရာ ဘာသာ သာသနာကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်ရှိသည်။
- (ည) ပါတီဝင်တိုင်းသည် ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။
- (ဋ) ပါတီဝင်တိုင်းသည် နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ဥပဒေနှင့်အညီ ခံစားခွင့် ရှိသည်။

**လိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများ**

၁၈။ ပါတီဝင်တစ်ဦးချင်း လိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းကမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

- (က) ပါတီ၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မူဝါဒနှင့်လုပ်ငန်းစဉ်များကို ယုံကြည်လေးစား လိုက်နာပြီး လုပ်ငန်းအောင်မြင်သည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ရမည်။
- (ခ) ပြည်သူတို့၏ ယုံကြည်အားကိုးမှုကို လျော့ပါးစေမည့် နေထိုင် ပြောဆို ကျင့်ကြံမှုများကို မပြုလုပ်ရ။
- (ဂ) ပါတီ၏ ဂုဏ်သိက္ခာထိခိုက်စေရန်နှင့် ပါတီအပေါ် အထင်အမြင်လွဲမှားစေနိုင်သော နေထိုင် ပြောဆိုကျင့်ကြံမှုများမပြုရ။
- (ဃ) တိုင်းရင်းသားသွေးစည်းညီညွတ်မှု ပျက်ပြားစေနိုင်သည့် ပြုမူပြောဆိုမှုများနှင့် ကိုးကွယ် ယုံကြည်မှုကို ထိပါးစေနိုင်သည့် ပြုမူပြောဆိုမှုများကို ရှောင်ကြဉ်ရမည်။
- (င) ပါတီတွင်း စည်းလုံးညီညွတ်မှုပျက်ပြားစေမည့် အုပ်စု ဂိုဏ်းဂဏထွဲခြင်း၊ ပုဂ္ဂိုလ်စွဲ၊ ဆန္ဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ အာဇာနည်များဖြင့် ပုတ်ခတ်တိုက်ခိုက်ခြင်း၊ ထိပါးပြောဆိုဝေဖန်ခြင်းနှင့် ရုန်းရင်းကြမ်းတမ်းသော ပြုမူပြောဆိုမှုများကို ရှောင်ကြဉ်ရမည်။
- (စ) နိုင်ငံတော်နှင့် ပါတီ၏ လျှို့ဝှက်ချက်များနှင့် အတွင်းရေးကိစ္စရပ်များကို မပေါက်ကြားအောင် စောင့်ထိန်းရမည်။
- (ဆ) ပါတီ၏ စည်းမျဉ်းစည်းကမ်းနှင့် ညွှန်ကြားချက်များ၊ ပါတီအဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးဖြတ်ချက်များကို လေးစားလိုက်နာရမည်။
- (ဇ) ပါတီပိုင်ငွေကြေးနှင့် ပစ္စည်းများကို လေလွင့်ဆုံးရှုံးမှုမရှိစေရန် နည်းလမ်းတကျ မှန်မှန်ကန်ကန် အသုံးပြုရမည်။
- (ဈ) နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရကို အကြည်ညိုပျက်စေမည့် ကိစ္စရပ်များ၊ နိုင်ငံတော် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေနိုင်သည့် ကိစ္စရပ်များကို ပြုမူပြောဆိုခြင်း မပြုရ။
- (ည) ပါတီကော်မတီအဆင့်ဆင့်မှ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ရမည်။

**ပါတီစည်းကမ်းအရအရေးယူခြင်း**

၁၉။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီသည် အောက်ပါလုပ်ငန်းတာဝန်များကို ဆောင်ရွက်နိုင်ရန် ပါတီဗဟိုကော်မတီဝင်များထဲမှ သင့်လျော်သော အရေအတွက်ဖြင့် ပါတီဗဟို ပြန်လည်ဆန်းစစ် သုံးသပ်ရေးကော်မတီကိုဖွဲ့စည်းပြီး လုပ်ထုံးလုပ်နည်းနှင့်စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲဆောင်ရွက် စေရမည် -

- (က) ပါတီဝင်များ၏ကျင့်ဝတ်နှင့် စည်းကမ်းလိုက်နာမှု၊ အရည်အသွေးပြည့်ဝမှု၊ လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ကိုယ်ရေးအခြေအနေများကို ပြန်လည်ဆန်းစစ် သုံးသပ်ခြင်း၊
- (ခ) ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက ချမှတ်ပေးသော ပါတီနှင့်သက်ဆိုင်သည့် တင်ပြ တိုင်ကြားစာများ၊ အသနားခံစာများကို စိစစ်ဆောင်ရွက်ခြင်း၊
- (ဂ) ပါတီလုပ်ငန်းစိစစ်ရေးနှင့် စည်းကမ်းထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပါတီစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူဆောင်ရွက်ခြင်း၊
- (ဃ) ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီက သတ်မှတ်ပေးအပ်သည့် လုပ်ငန်းတာဝန်များကို တာဝန်ယူဆောင်ရွက်ခြင်း။

၂၀။ ပါတီဗဟိုပြန်လည်ဆန်းစစ်သုံးသပ်ရေးကော်မတီသည် ပါတီဝင်များလိုက်နာရမည့် ကျင့်ဝတ်နှင့် စည်းကမ်းချိုးဖောက်သည့် ပါတီဝင်များအားအရေးယူရန်အကြောင်း ပေါ်ပေါက်ပါက ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်နှင့်ဖြစ်စေ ခုခံရှင်းလင်းချေပခွင့်ပေး၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ရမည်။

အခန်း(၄)

ပါတီဖွဲ့စည်းပုံ

၂၁။ ပါတီ၏ဖွဲ့စည်းပုံအဆင့်ဆင့်သည် အောက်ပါအတိုင်း ဖြစ်သည်-

(က) ပါတီညီလာခံ၊

(ခ) ပါတီဗဟိုကော်မတီ၊

(ဂ) ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီ၊

(ဃ) ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပါတီ ကော်မတီ နှင့် အလုပ်အမှုဆောင်ကော်မတီ၊

(င) ခရိုင်ပါတီကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီ၊

(စ) မြို့နယ်ပါတီကော်မတီ နှင့် အလုပ်အမှုဆောင်ကော်မတီ၊

(ဆ) ရပ်ကွက်/ကျေးရွာအုပ်စု ပါတီကော်မတီ။

၂၂။ ပါတီကော်မတီ နှင့်ပါတီအလုပ်အမှုဆောင်ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန် များကို သီးခြားသတ်မှတ် ထုတ်ပြန် ဆောင်ရွက်မည်။

၂၃။ ပါတီဥက္ကဋ္ဌ ဦးဆောင်သည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီကို သတ်မှတ်ချက်များနှင့် အညီ ဖွဲ့စည်းဆောင်ရွက်မည်။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီသည် ပါတီဌာနချုပ်၊ ပါတီရေးရာ ဌာနကြီးများ၊ ရေးရာကော်မတီများ၊ လုပ်ငန်းကော်မတီများနှင့် လုပ်ငန်းအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်း နိုင်သည်။

၂၄။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီသည် ပါတီလုပ်ငန်းလိုအပ်ချက်အရ အစည်းအဝေးကို အချိန်ကာလကန့်သတ်ချက်မရှိဘဲ ကျင်းပနိုင်သည်။ ပါတီဥက္ကဋ္ဌ ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ဆုံးဖြတ်ချက်များဖြင့် ပါတီကို စီမံခန့်ခွဲရမည်။



အခန်း(၅)

အထွေထွေ

၂၅။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီသည်-

(က) ပါတီညီလာခံနှင့် ဗဟိုကော်မတီအစည်းအဝေးများကို သတ်မှတ်ချက်နှင့်အညီ ခေါ်ယူ ကျင်းပနိုင်သည်။

(ခ) နိုင်ငံတော်နှင့် ပြည်သူ့အတွက်ဖြစ်စေ၊ ပါတီအတွက်ဖြစ်စေ အရေးကြီးသောကိစ္စများရှိ၍ ခေါ်ယူရန်လိုအပ်လျှင် ပါတီညီလာခံနှင့် ဗဟိုကော်မတီအစည်းအဝေးများကို ခေါ်ယူ ကျင်းပနိုင်သည်။

၂၆။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီသည် -

(က) ပါတီညီလာခံကျင်းပခြင်းမပြုနိုင်သည့် ကာလများတွင် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် လိုအပ်ပါက ပြင်ဆင်နိုင်ခွင့်ရှိသည်။ ပြင်ဆင်ချက်ကို ပါတီညီလာခံ သို့တင်ပြ၍ အတည်ပြုချက်ရယူရမည်။

(ခ) ထူးခြားသောအခြေအနေများနှင့် အရေးကြီးကိစ္စရပ်များ ပေါ်ပေါက်လာပါက ပါတီဗဟို အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ညှိနှိုင်းဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်သည်။ ဆောင်ရွက်ချက်ကို ပါတီညီလာခံသို့ တင်ပြ၍ အတည်ပြုချက် ရယူရမည်။

၂၇။ ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီသည် လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်း၊စည်းကမ်းများနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်။

